

SHWE PAY

\$SHWE PAY

တရားဝင် အနှစ်ချုပ်စာတမ်း

Version 3.0

Solana Blockchain — Token-2022 Program

shwepayglobal.com

ဤစာတမ်းသည် ယခင် whitepaper ဗားရှင်းအားလုံးကို အစားထိုးထားပါသည်။ ကွဲပြားသော contract address သို့မဟုတ် တိုကင်/အဖွဲ့သား ခွဲဝေမှု ဖွဲ့စည်းပုံကို ရည်ညွှန်းသည့် ဗားရှင်းများ အပါအဝင်ဖြစ်သည်။ ဤစာတမ်းနှင့် shwepayglobal.com ပေါ်ရှိ အချက်အလက်များသာလျှင် လက်ရှိ SHWE PAY ပရောဂျက်ကို တိကျစွာ ဖော်ပြထားပါသည်။

၁။ အနှစ်ချုပ်

SHWE PAY (\$SHWE PAY) သည် Solana blockchain ပေါ်တွင် တည်ဆောက်ထားသော ဒစ်ဂျစ်တယ် ငွေပေးချေမှုနှင့် ကမ္ဘာလုံးဆိုင်ရာ ငွေလွှဲပြောင်းမှု ဂေဟစနစ်တစ်ခု ဖြစ်ပါသည်။ နယ်စည်းမခြားသော ငွေလွှဲပြောင်းမှုများကို မြန်ဆန်၍ ကုန်ကျစရိတ်သက်သာစွာ လူတိုင်း အသုံးပြုနိုင်ရန် ရည်ရွယ်ထားပါသည်။ SHWE PAY ကို Solana ၏ Token-2022 Program ဖြင့် ထုတ်ဝေထားပြီး၊ Solana ၏ မြန်နှုန်းမြင့်မားမှုနှင့် ကုန်ကျစရိတ်သက်သာမှုကို အပြည့်အဝ အသုံးချထားပါသည်။

၂။ တိုက်ကစီးပွားရေးနှင့် နည်းပညာဆိုင်ရာ အချက်အလက်များ

အချက်	တန်ဖိုး
တိုက်ကစမည်	SHWE PAY
အမှတ်တံဆိပ်	SHWE PAY
ဘလော့ချိန်း	Solana (mainnet-beta)
တိုက်က စံနှုန်း	SPL Token-2022 (Transfer Fee extension ပါဝင်)
ကန်ထရိုက် / မိုက်ငြင်း လိပ်စာ	F7j3pKqXWPSbLSRjWwQ7FVMxaZjBPXGpsLcK4sLaAboo
ဒဿမနေရာ	6
စုစုပေါင်း အရေအတွက်	၁,၀၀၀,၀၀၀,၀၀၀ SHWE PAY — ထာဝရ သတ်မှတ်ထား
မိုက်ငြင်း အခွင့်အာဏာ	အပြီးအပိုင် ရုတ်သိမ်းပြီး — နောက်ထပ် SHWE PAY ထုတ်လုပ်၍ မရနိုင်တော့ပါ
လွှဲပြောင်းခ	လွှဲပြောင်းမှုတိုင်း ၀.၁% (10 basis points)
ခန့် ရန်ပုံငွေ အခွင့်အာဏာ	2-of-3 Squads multisig (အပိုင်း ၄ ကြည့်ပါ)

၃။ တိုက်ကခွဲဝေမှု

SHWE PAY ကို စတင်တည်ထောင်စဉ်ကတည်းက အဖွဲ့သား (Team) သို့မဟုတ် အတွင်းလူများအတွက် သီးသန့်ချန်ထားသော တိုက်ကဝေစု မရှိပါ။ စုစုပေါင်း ၁,၀၀၀,၀၀၀,၀၀၀ တိုက်ကအားလုံးကို genesis မှစ၍ ငွေဖြစ်ဖြစ်စေမှု (liquidity) နှင့် အများပြည်သူ/ကွန်မြူနတီ ဖြန့်ဝေမှုအတွက် ချထားပေးထားပါသည်။

အဖွဲ့သားများအတွက် သီးသန့် ဖွင့်ပေးချိန်ဇယား (vesting) မရှိသလို၊ အများသူငှာမရောက်မီ သီးသန့်ချန်ထားသည့် pre-mine လည်း မရှိပါ။

မှတ်ချက်: ယခင် မထုတ်ဝေရသေးသော draft တစ်ခုတွင် ကွဲပြားသော contract address နှင့် ရှိရာ allocation ပုံစံ (team, marketing, treasury reserve စသည်) ကို ရည်ညွှန်းခဲ့ပါသည်။ ထို draft သည် ဘယ်တော့မှ စတင်ခြင်း မရှိခဲ့သည့် concept token တစ်ခုကိုသာ ဖော်ပြခဲ့ခြင်း ဖြစ်ပြီး၊ အပြီးအပိုင် အစားထိုးပြီးဖြစ်သဖြင့် လျစ်လျူရှုပါရန်။

၄။ လုံခြုံရေးနှင့် စီမံအုပ်ချုပ်မှု

- Multi-signature ရန်ပုံငွေအကောင့်: မိုက်ငြင်း၏ လွှဲပြောင်းခံ ထုတ်ယူပိုင်ခွင့်ကို ပုဂ္ဂိုလ်တစ်ဦးတည်း မဟုတ်ဘဲ 2-of-3 Squads multisig မှ ကိုင်တွယ်ထားပြီး၊ ရန်ပုံငွေ ထုတ်ယူမှုတိုင်းအတွက် သီးခြား လက်မှတ် နှစ်ခု လိုအပ်ပါသည်။
- မိုက်ငြင်းအခွင့်အာဏာ ပြန်လည်ရုတ်သိမ်းပြီး: သတ်မှတ် ၁,၀၀၀,၀၀၀,၀၀၀ ထက် ပိုမိုသော SHWE PAY တိုက်ကများ ဘယ်တော့မှ ထပ်မံ မဖန်တီးနိုင်တော့ပါ။
- ရန်ပုံငွေ အကောင့်: လွှဲပြောင်းခံများကို ပုဂ္ဂိုလ်ရေး ပိုက်ဆံအိတ် မဟုတ်ဘဲ၊ အများပြည်သူ စစ်ဆေးနိုင်သော သီးသန့် ရန်ပုံငွေလိပ်စာသို့သာ ထုတ်ယူပါသည်။

၅။ လွှဲပြောင်းခံ စနစ်

SHWE PAY လွှဲပြောင်းမှုတိုင်းတွင် ၀.၁% ခန့်ကို Solana Token-2022 program မှ အလိုအလျောက် ထိန်းငြိမ်းထားပါသည်။ ထိုသို့ ထိန်းငြိမ်းထားသော ခများကို ကာလအလိုက် စုဆောင်း၍ 2-of-3 multisig မှတစ်ဆင့် ပရောဂျက်၏ ရန်ပုံငွေအကောင့်သို့ ထုတ်ယူပါသည်။

စီစဉ်ထား (လက်ရှိတွင် မလုပ်ဆောင်သေး): ပရောဂျက်အနေဖြင့် ရန်ပုံငွေ (လွှဲပြောင်းခံမှ ရငွေနှင့် တရားဝင် community လမ်းကြောင်းများမှ ရရှိသော ဝင်ငွေ) ကို အသုံးပြု၍ ကာလအလိုက် ဈေးကွက်မှ SHWE PAY ကို ပြန်လည်ဝယ်ယူရန် (buyback) ရည်ရွယ်ထားပါသည်။ ဤ buyback စနစ်သည် roadmap ပန်းတိုင်တစ်ခုသာဖြစ်ပြီး၊ လက်ရှိတွင် တည်ဆောက်ပြီး မဟုတ်သေးဘဲ လည်ပတ်ခြင်းလည်း မရှိသေးပါ။ လုပ်ဆောင်ပြီးသည်နှင့် ဤစာတမ်းကို အပ်ဒိတ်လုပ်ပေးပါမည်။

၆။ ရေရှည်စီမံချက်

- အဆင့် ၁ — အခြေခံတည်ဆောက်မှု (ပြီးမြောက်ပြီး): Solana ပေါ်တွင် တိုက်ရိုက်ဖန်တီးခြင်း၊ ဖြန့်ဝေခြင်းနှင့် Raydium SHWE PAY/USDC liquidity pool တည်ဆောက်ခြင်း။
- အဆင့် ၂ — အမှတ်တံဆိပ်နှင့် Wallet ချိတ်ဆက်မှု (လက်ရှိအဆင့်): Metaplex/Token-2022 metadata စံနှုန်းများဖြင့် Solana wallet နှင့် explorer အားလုံးတွင် တိုက်ရိုက်အမည်၊ လိုဂိုနှင့် အချက်အလက်များ မှန်ကန်စွာ ပေါ်လာစေရန် ဆောင်ရွက်ခြင်း။
- အဆင့် ၃ — အတည်ပြုမှုနှင့် ဈေးကွက်ချဲ့ထွင်ခြင်း (လာမည့်အဆင့်): Jupiter (verified.jup.ag) တွင် တိုက်ရိုက် အတည်ပြုနိုင်ရန် လျှောက်ထားခြင်းနှင့် CoinGeckoနှင့် CoinMarketCap ကဲ့သို့သော ပလက်ဖောင်းကြီးများတွင် စာရင်းသွင်းရန် ဆောင်ရွက်ခြင်း။
- အဆင့် ၄ — အသုံးဝင်မှု တိုးချဲ့ခြင်းနှင့် ကွန်မြူတီ ဖွံ့ဖြိုးတိုးတက်မှု (ရေရှည်): SHWE Pay Wallet လုပ်ဆောင်ချက်များ ချဲ့ထွင်ခြင်း၊ ငွေလွှဲပြောင်းမှု အသုံးဝင်မှုကို တိုးချဲ့ခြင်းနှင့် — ဖွံ့ဖြိုးဆဲ အခြေအနေတွင်ရှိသော — အပိုင်း ၅ တွင် ဖော်ပြထားသည့် ရန်ပုံငွေအခြေပြု buyback စနစ်ကို မိတ်ဆက်ခြင်း။

၇။ တရားဝင် လင့်ခ်များ

- ဝဘ်ဆိုက်: <https://shwepayglobal.com>
- X (Twitter): @SHWEPAYOfficial
- Telegram: https://t.me/SHWE_PAY_Official
- Facebook: <https://www.facebook.com/ShwePay2026>

ကုန်သွယ်မှု မပြုလုပ်မီ ကန်ထရိုက် လိပ်စာ (F7j3pKqXWPSbLSRjWwQ7FVMxaZjBPXGpsLcK4sLaAboo) ကို တရားဝင် ဝဘ်ဆိုက်နှင့် အမြဲ စစ်ဆေးပါ။ အခြားနေရာများမှ မျှဝေထားသော လိပ်စာများကို စစ်ဆေးခြင်းမပြုဘဲ မယုံကြည်ပါနှင့်။

၈။ အန္တရာယ်နှင့် တရားဝင် ငြင်းဆိုချက်

ဤ Whitepaper စာတမ်းသည် အချက်အလက်ပေးရန်အတွက်သာဖြစ်ပြီး၊ လက်ရှိ ဖွံ့ဖြိုးတိုးတက်နေဆဲ ပရောဂျက်တစ်ခုကို ဖော်ပြထားခြင်းသာ ဖြစ်ပါသည်။ ၎င်းသည် ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး၊ ဥပဒေ သို့မဟုတ် အခွန်ဆိုင်ရာ အကြံဉာဏ် တစ်စုံတစ်ရာ မဟုတ်သလို အမြတ်အစွန်းရရှိမည် သို့မဟုတ် တိုက်ရိုက် တန်ဖိုး မြင့်တက်လာမည်ဟု အာမခံချက် ပေးခြင်းမဟုတ်ပါ။ ဒစ်ဂျစ်တယ်ပစ္စည်းများတွင် တန်ဖိုးကျဆင်းခြင်း၊ Smart Contract သို့မဟုတ် protocol ဆိုင်ရာ အားနည်းချက်များ၊ ငွေဖြစ်ဖြစ်စေမှု အန္တရာယ်၊ ဈေးကွက် မတည်ငြိမ်မှုနှင့် စည်းမျဉ်းဥပဒေများ ပြောင်းလဲခြင်း အပါအဝင် သိသာထင်ရှားသော အန္တရာယ်များ ပါဝင်နေပါသည်။ Roadmap အပိုင်းတွင် ဖော်ပြထားသော ပရောဂျက် အင်္ဂါရပ်များ၊ အချိန်ဇယားများနှင့် အသုံးဝင်မှုများသည် ပြောင်းလဲနိုင်ပါသည်။ "စီစဉ်ထား" (Planned) သို့မဟုတ် "လက်ရှိတွင် မလုပ်ဆောင်သေး" ဟု ဖော်ပြထားသည့် အရာများသည် လက်ရှိတွင် လည်ပတ်နေခြင်း မရှိသေးပါ။ ကျေးဇူးပြု၍ ကိုယ်တိုင် သုတေသနပြုလုပ်ကြပြီး သက်ဆိုင်ရာ ဥပဒေများကို လိုက်နာကြပါရန်။